

a) I am a not a citizen of the United States of America.

ကျွန်ုပ်သည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံသားမဟုတ်ပါ။

b) I plead guilty to a qualifying misdemeanor or municipal offense in this case. C.R.S. § 18-1-410.6(3)(a).

ဤအမှုတွင် ကျွန်ုပ်သည် သတ်မှတ်ချက်ကိုက်ညီသော အသေးစားပြစ်မှု သို့မဟုတ် မြူနီစီပယ်ပြစ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံပါသည်။ C.R.S. § 18-1-410.6(3)(a).

c) The crime for which I plead guilty occurred before March 1, 2022.

ကျွန်ုပ်အပြစ်ရှိကြောင်း ဝန်ခံသည့် ပြစ်မှုသည် 2022 ခုနှစ် မတ်လ 1 ရက်မတိုင်မီ ဖြစ်ပွားခဲ့သည်။

2. Adverse Immigration Consequences

ဆိုးရွားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်များ

I am or will suffer the following adverse immigration consequences because of my guilty plea:

ကျွန်ုပ်၏အပြစ်ရှိကြောင်း ဝန်ခံခြင်းကြောင့် အောက်ပါဆိုးရွားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်များကို ကျွန်ုပ်ခံစားရသည် သို့မဟုတ် ခံစားရမည်-

3. Grounds

အခြေခံအကြောင်းရင်းများ

My guilty plea was obtained in violation of the constitution or laws of Colorado or the United States of America, because: *(Check all that apply)*

ကျွန်ုပ်၏ အပြစ်ရှိကြောင်း ဝန်ခံခြင်းမှာ ဖော်ပြပါအကြောင်းကြောင်းကြောင့် ကိုလိုရာဒို သို့မဟုတ်

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ သို့မဟုတ် ဥပဒေများကို ချိုးဖောက်ခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်-

(သက်ဆိုင်သည်အားလုံးကို အမှန်ခြစ်ပါ)

I was not adequately advised of the adverse immigration consequences by my lawyer.

ကျွန်ုပ်၏ရှေ့နေမှ ဆိုးရွားသော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်များကို လုံလောက်စွာ အကြံပေးခဲ့ပါ။

I waived my right to a lawyer without being advised by the Court that a lawyer could counsel me on potential adverse immigration consequences of my guilty plea.

ရှေ့နေတစ်ဦးမှ ကျွန်ုပ်အပြစ်ရှိကြောင်း ဝန်ခံခြင်းကြောင့် ဖြစ်နိုင်ခြေရှိသည့် ဆိုးရွားသော

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်များနှင့်ပတ်သက်၍ ကျွန်ုပ်အား ဆွေးနွေးပေးနိုင်စေရန် တရားရုံးမှ

အကြံပြုခြင်းမရှိဘဲ ကျွန်ုပ်၏ ရှေ့နေတစ်ဦးငှားရမ်းပိုင်ခွင့်ကို စွန့်လွှတ်ခဲ့ပါသည်။

The guilty plea was constitutionally infirm under C.R.S. § 18-1-410(1)(a) to (1)(d), because:

ကျွန်ုပ်၏ အပြစ်ရှိကြောင်း ဝန်ခံချက်သည် C.R.S. § 18-1-410(1)(a) မှ (1)(d) အရ

ဖော်ပြပါအကြောင်းရင်းကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ခိုင်မာခြင်းမရှိပါ-

4. Certificate of Service
ဆင့်စာပေးပို့မှု အသိအမှတ်ပြုလက်မှတ်

I certify that on *(enter date)* _____, I gave a copy of this document to the prosecuting attorney by: *(select at least one)*

ကျွန်ုပ်သည် *(နေ့စွဲထည့်ပါ)* တွင်

အစိုးရရှေ့နေထံ *(အနည်းဆုံးတစ်ခုရွေးပါ)*

နည်းလမ်းဖြင့် ဤစာရွက်မိတ္တူတစ်စောင်ကို ပေးပို့ခဲ့ကြောင်း လက်မှတ်ရေးထိုးအတည်ပြုပါသည်

Hand Delivery Colorado Courts E-Filing *(only lawyers may use this method)*

လက်ရောက်ပေးပို့ခြင်း ကိုလိုရာဒို တရားရုံး အီလက်ထရွန်းနစ်စနစ်ဖြင့် ပေးပို့ခြင်း *(ရှေ့နေများသာ ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်)*

Regular Mail, addressed to: *(name, full mailing address)*

လိပ်မူ၍ ပုံမှန်စာတိုက်မှပေးပို့ခြင်း-*(အမည်၊ စာပို့လိပ်စာအပြည့်အစုံ)*

5. Verified Signature
မှန်ကန်ကြောင်း အတည်ပြုခြင်းလက်မှတ်

I declare under penalty of perjury under the law of Colorado that the foregoing is true and correct.

ကိုလိုရာဒိုဥပဒေ လိမ်လည်ထွက်ဆိုမှုပြစ်ဒဏ်အရ အထက်ဖော်ပြပါအချက်သည် မှန်ကန်ကြောင်း ကျွန်ုပ်ကြေငြာအပ်ပါသည်။

Executed on the _____ day of _____, _____, at _____
တရားဝင်ဖြစ်စေသည်
(date) (month) (year)
(ရက်စွဲ) (လ) (နှစ်)

_____| _____||
(city or other location, and state or country)
(မြို့ သို့မဟုတ် အခြားတည်နေရာ၊ နှင့် ပြည်နယ် သို့မဟုတ် နိုင်ငံ)

Print Your Name: _____
သင့်အမည်ကို ရှင်းလင်းစွာရေးပါ။

Your Signature: _____
သင့်လက်မှတ်။

Lawyer Signature: _____
ရှေ့နေလက်မှတ်။
(If any)
(ရှိပါက)